

而休息：～ ပြီးမှပြန်လာခဲ့တယ်။ 躲过炎热的太阳以后才回家。

နေခင်းထိုင်ခင်း နှ၊ <nei gin: htain gin:> 居住条件：～ သာသည်။ 居住条件好。

နေချို က၊ <nei khyo> 太阳不毒，နေ့လယ်ပိုင်းတွင်အနားယူပြီး～ တော့မှဆက်၍ကောက်စိုက်ကြသည်။ 中午休息后，太阳不毒了才继续插秧。

နေပြည် နှ၊ <nei gyi> 阳光

နေငြိမ်း က၊ <nei nyein:> (罕)日暮

နေစကြာ နှ၊ <nei set kya> 太阳，～ ယာဉ်ရထား (希腊神话中的)太阳神，(阿波罗的)太阳车

နေစကြာဝဠာ နှ၊ <nei set kya w-la> 太阳系

နေစာ နှ၊ <nei za> = နေဆာ

နေစာမြက် နှ၊ <nei za myet> = မြေစာမြက်

နေစား က၊ <nei sa:> ①长期日晒衣物褪色 ②同居，结合

နေစောင်း က၊ <nei saun:> 太阳偏西 (一般指两点到四点之间)

နေစိမ့် က၊ <nei zein> = နေဆိတ်

နေစမ်းအင် နှ၊ <nei sun: in> 太阳能

နေစွယ် နှ၊ <nei zwe> 很毒的日光

နေစွယ်ကျိုး က၊ <nei zwe kyo:> (下午四时左右)阳光减弱： ဒီနေ့နေစွယ်မကျိုးခင်စပါးအားလုံးသယ်ပြီးပါလိမ့်မယ်။ 今天太阳西斜以前稻谷全部能运完。

နေစွယ်တောက် က၊ <nei zwe taut> (罕)阳光灿烂

နေစွယ်ထိုး က၊ <nei zwe hto:> 阳光照射

နေဆာ နှ၊ <nei za> 晨曦：～ ခံသည်။ 晒太阳。 / ～ လှူသည်။ 晒太阳取暖。

နေဆာပျို က၊ <nei za pyo> 东方发白，曙光初现

နေဆာပွဲ နှ၊ <nei za byu> 曙光，晨曦

နေဆိုး က၊ <nei hso:> 不舒服

နေဆိတ် က၊ <nei zeit> 忍心，袖手旁观： ကလေးချော်လဲတာကိုမမြင်ယောင်ဆောင်နေတယ်၊တော်တော်～ တဲ့လို့တဲ့။ 你这个人真忍心，孩子摔倒了，还装作没看见。

နေဇာမြက် နှ၊ <nei za myet> = မြေစာမြက်

နေညာသီး နှ၊ <nei nya dhi:> 【植】面向朝阳的果实，与နေအောက်သီး相对而言

နေညို က၊ <nei nyo> 下午阳光减弱

နေတု နှ၊ <nei du> 人造太阳

နေတောတော နှ၊ <nei taw: daw:> (古)中午，正午

နေတဲချ က၊ <nei te: khya> (书)宿营，过夜

နေတက် နှ၊ <nei det> 上午：～ ကိုးနာရီတွင်မွေးသည်။ 上午九点生的。

နေတောင်တင် နှ၊ <nei daun din> 太阳偏西(快落山时)

နေတိုင်း နှ၊ <nei dain:> 日暮，日规

နေတိုင်းနာရီ နှ၊ <nei dain: na yi> 日暮，日规

နေတည် က၊ <nei ti> (诗)久住

နေတားတကျ က၊ <nei hta: d-gya> 有条有理，井井有条，ပန်းကန်ခွက်ယောက်များမီးဖိုထဲတွင်～ ရှိသည်။ 锅碗瓢盆在厨房里放得井井有条。

နေထီးဆောင်း က၊ <nei hti: hsaun:> 日晕(要刮风下雨)：～ ခြင်းသည်လေတိုက်မည်အထိမ်းအမှတ်များဟုအဆိုရှိသည်။ 人说日晕表明要刮风。

နေထိုင် က၊ <nei htain> 居住，住，逗留：～ မှုအဆင့်အတန်း：生活水平 / တရုတ်ပြည်တွင်သုံးရက်ခန့်～ ကြမည်ဖြစ်သည်။ 将在中国逗留三天左右。

နေထိုင်မကောင်း က၊ <nei htain m-kaun:> 身体不适

နေထန်းတဖျား နှ၊ <nei htan: t-phya:> 日上三竿(约八点钟)

နေထွက် က၊ <nei htwet> 日出

နေထွက်တဖြူ နှ၊ <nei htwet t-byu> 太阳初升之时

နေထွက်တောင် နှ၊ <nei htwet taun> 太阳升起的山

နေထွက်နေဝင် က၊ <nei htwet nei win> 从早到晚，终日：～ ပင်ပန်းပန်းလှုပ်ရသည်။ 从早到晚都得辛辛苦苦地工作。

နေထွက်ဘုရင် နှ၊ <nei htwet b-yin> 日出王(古代缅甸的一种称号、衔头)

နေနာရီ နှ၊ <nei na yi> 日暮，日规

နေနား က၊ <nei na:> 停下休息： ခရီးတောက်～ ပြီးမှသွားမည်။ 中途休息一下再走。

နေနီး က၊ <nei ni:> 快到正午

နေနီးနေရာ နှ၊ <nei ni: nei ya> 【天】近日点

နေနေနားနား က၊ <nei nei na: na:> = နားနားနေနေ

နေနေသာသာ သ၊ <nei nei tha dha> (口)不用说……就连…… အိပ်ဖို့～ ထိုင်စရာတောင်နေရာမရှိဘူး။ 不要说睡就是坐的地方都没有。 / အမြတ်～ အရင်းပင်မရသဖြင့်…… 不用说利润，连本钱都捞不回来，所以……

နေနိုင် က၊ <nei nain> 忍心，看得下去，坐得住： တခွန်းမှဝင်မပြောဘူး၊တော်တော်～ တဲ့လို့။ 也不出来插嘴说一句话，你真忍心啊！

နေနည်း က၊ <nei ne:> 太阳偏西

နေနတ် နှ၊ <nei nat> = နေနတ်သား

နေနတ်သား နှ၊ <ne: nat tha:> 太阳神

နေနှစ် နှ၊ <nei hnit> 太阳年

နေပါစေ က၊ <nei ba zei> 算了(表示谢绝)，不必麻烦了

နေပူ I က၊ <nei pu> 炎热 II နှ၊ <nei bu> 炎日，烈日：～ မှာထိုင်နေတယ်။ 坐在烈日下。 / ～ မိုးရွာမရွှောင် 不管风吹雨淋日头晒

နေပူကျဲကျဲ နှ၊ <nei pu kye: gye:> 烈日，炎日

နေပူကျဲထဲ နှ၊ <nei pu kye: de:> 烈日，炎日